

စစ်သံ နှ၊ <sit than> (使馆中的)武官  
 စစ်သံမှူး နှ၊ <sit than hmu:> (使馆中的)武官  
 စစ်သို့ပန်း နှ၊ <sit thon' ban:> 战俘; ~စခန်း 战俘营  
 စစ်သုံးစရိတ် နှ၊ <sit thon: z-yeit = စစ်စရိတ်  
 စစ်သုံးဘိစကုတ် နှ၊ <sit thon: bi s-kut> 军用压缩饼干  
 စစ်သုံးယာဉ် နှ၊ <sit thon: yin> 军车, 战车  
 စစ်သင်္ချိုင်း နှ၊ <sit thin: gyain:> 阵亡将士墓  
 စစ်သင်္ဘော နှ၊ <sit thin: baw:> 军舰, 兵船; ~ ဝု 舰队  
 စစ်သည် နှ၊ <sit thi> 战士, 兵卒, 将士; ~ တော် 士兵, 军人 / ~ ဝိုလ်ခြေ 兵马, 将士 / ~ ဝိုလ်ပါ 部队, 军士 / ~ မက်သည် 军人, 兵士 / ~ ရဲမက် 军人, 兵士 / ~ သူရ 军人, 兵士  
 စစ်သိမ် နှ၊ <sit thein> 【植】一种树, 叶似 သနပ်ဖက် (可作催生药用)  
 စစ်သွေးကြွ က၊ <sit thwei: kywa'> 士气高昂; စစ်နိုင်သဖြင့် ~ နေသည်။ 因为仗打赢了, 所以士气高昂。  
 စစ်သွေးစစ်မာန် က <sit thwei: sit man> 士气  
 စစ်အကယ်ဒမီ နှ၊ <sit a-ke d-mi> 【緬·英စစ်+academy】陆军军官学校, 军事学院  
 စစ်အာဏာရှင် နှ၊ <sit a na shin> 军事独裁者  
 စစ်အား နှ၊ <sit a:> 军事实力  
 စစ်အေး နှ၊ <sit ei:> 冷战; ~ တိုက်ပွဲ 冷战  
 စစ်အို / စစ်အိုမင်း က၊ <sit o/sit o min:> (古) 战争时间长久  
 စစ်အင် နှ၊ <sit in> (古) 军队实力  
 စစ်အင်္ဂါ နှ၊ <sit in ga> ① 缅甸古代军队的组成部分, (一)象队 (二)马队 (三)车队 (四)步兵 ② (古)军队的装备, 武器  
 စစ်အင်ညောင်း က၊ <sit in nyaun:> (古) 因作战时间拖长而厌战  
 စစ်အောင် က၊ <sit aun> = စစ်နိုင်  
 စစ်အုပ်ချုပ်ရေး နှ၊ <sit out khyout yei:> 军事管制  
 စစ်ပဒေ နှ၊ <sit u' b-dei> 军法  
 စစ်ပွဲ နှ၊ <sit u:> ① 初战, 首战 ② 前锋部队, 先头部队  
 စစ်ပွဲခေါင်း နှ၊ <sit u: gaun:> 前锋部队, 先头部队  
 စစ်ပွဲစီး နှ၊ <sit u: si:> 参谋长, 司令官; ~ ချုပ် 总参谋长 / ~ ဌာနချုပ် 总参谋部 / ~ မှူး 参谋长 / ~ ဌာနချုပ်မှူး 总参谋长  
 စစ်ပွဲစစ်စ နှ၊ <sit u: sit sa'> 初战, 首战  
 စစ်ပွဲဘိလူး နှ၊ <sit u: b-lu:> 先头部队的凶残行径  
 စစ်ပွဲဘိလူးပါ က၊ <sit u: b-lu: pa> (罕) 迅猛地, 勇猛果敢地  
 စိစေး က၊ <seit sei:> = စိတ်စေး  
 စွဲ နှ၊ <sin'> ① 釉子, ~ ကိုင်သည်။ 上釉。 / ~ ခွက် 上釉陶盆 / ~ ပုံ 上釉陶俑 / ~ အိုး 上釉陶罐、缸等

/ ~ အိုးတန် 上釉大陶缸 / ~ အင်တံ 上釉陶盆 / ~ အုတ်ကြွပ် 琉璃瓦 ② 一种石英  
 စွဲကူ နှ၊ <sin' ku> 一种包金的石英脚镯; 冒牌货  
 စွဲကွင်း နှ၊ <sin' gwin:> ① 彩釉鞋 ② 石英石手镯 ③ (古) 传统, 血统, 也写做စည်ကွင်း  
 စွဲစီ နှ၊ <sin' si> 刀砧板, 刀俎  
 စွဲတိတိုး နှ၊ <sin' ti don:> = စဉ်းနှိုးတိုး  
 စွဲနှိတိုး နှ၊ <sin' ni don:> = စဉ်းနှိုးတိုး  
 စဉ် I နှ၊ <sin> ① 源流, 长流: မြစ် ~ 河流 ② 序列: ကနန်း ~ 数序 / ဘိုး ~ ဘောင်ဆက် (祖宗先辈) 宗祧 II က၊ <sin> ① 溅, 溅出, 迸出: ပုဆိုးကိုနှံ့ ~ သဖြင့်လျှော်ပစ်ရသည်။ 筒裙溅上了泥点, 只得去洗了。 ② 顺序排列: လက်ျာဘက်မှလက်ဝဲဘက်သို့ကြီးငယ် ~ ရ၏။ 从右到左按大小排列。 / စာအုပ်များကိုစနစ်တကျ ~ ထားသည်။ 把书排整齐。 III ပါ <zin> 当……时候, 当……之际: သွား ~ 去时 / လာ ~ 来时 / လ ~ လတိုင်း 月月 / နှစ် ~ နှစ်တိုင်း 年年 / ည ~ ညတိုင်း 夜夜  
 စဉ်ကြိုက် ပါ <sin kyait> (古) 正在……时  
 စဉ်ကွာ က၊ <sin kwa> (罕) 掉出去, 溅出去: လိပ်ပြာ ~ သည်။ 魂不附体, 魂飞魄散。  
 စဉ်စီ နှ၊ <sin si> (诗) = စိစဉ်  
 စဉ်စူ နှ၊ <sin su> (诗) 传统习惯, 传统习俗  
 စဉ်စိုက် က၊ <sin sait> (诗) 一直, 一贯  
 စဉ်ဆက် နှ၊ <sin hset> 历代, 历届: ဆရာ ~ 历届老师 / ဆွေချိုး ~ 历代亲戚 / ~ မပြတ် 连续不断 / ~ ရှေးတိုး (诗) 历代  
 စဉ်ဆိုက် က၊ <sin hsait> (诗) 一直地  
 စဉ်တရစ် က၊ <sin d-yit> (古) 合适, 适当, 恰当地  
 စဉ်တိုက် က၊ <zin dait> 持续不断, 无阻挡地: စကားကို ~ ပြောရတော့မောတာပေါ့။ 不停地说话当然累了!  
 စဉ်ထွက် က၊ <sin htwet> 飞溅出去, 溅出来: ကမ္ဘာမြေကြီး၏ဆွဲငင်အားကြောင့်သက်ရှိသက်မဲ့များ ~ ရှိမသွားနိုင်ပါ။ 因为有地心引力, 地球上的生物和无生物才不致甩出去。  
 စဉ်ပါး က၊ <sin pa:> (罕) 飞溅出去, 掉下  
 စဉ်ရှည် နှ၊ <sin shei> (罕) 长久, 长期  
 စဉ်လာ နှ၊ <sin la> (诗) 传统  
 စဉ်လိုက်ကိန်း နှ၊ <sin lait kein:> 【数】连续数, 数列  
 စဉ်လိုက်ခွက်ကိန်း နှ၊ <sin lait son gein:> 【数】连续偶数 (如: 二、四、六、八……)  
 စဉ်လျား နှ၊ <sin lya:> 传统习俗  
 စဉ်လွှင့် က၊ <sin lwin'> 飞溅出去, 迸出去: ကားဘီးတက်နှင်းမိသဖြင့်ခဲတလုံး ~ သွားသည်။ 车轱辘一碾, 一块石头迸了出去。 / ကားအရမ်းမောင်းသဖြင့်ကားပေါ်ကမုံလာထုပ်အချို့ ~ ခဲ့သည်။ 车开得很猛车上的一些包心菜也甩了出去。